

**MTSH မှဦးစီးဖြင့်အောင်**  
(Head of Finance)

**နှင့်တွေ့ဆုံခြင်း**  
၀၀-၃၄၄



**TMH Telecom**  
**နှင့်အဖေးအငြေ**

၀၀-၀



## ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အကျဉ်းချုပ်

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ မှ မတ်လအတွင်း အစုရှယ်ယာရောင်းဝယ်မှုပမာဏ စုစုပေါင်းမှာ မြန်မာကျပ်ငွေ ၁.၃၃ ဘီလီယံကျော်ဖြစ်ပြီး၊ အစုရှယ်ယာအရေအတွက် ၂ သိန်း ငါးသောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ Block Trading (ရှယ်ယာအရေအတွက် အမြောက်အများရောင်းဝယ်ခြင်း) အနေဖြင့် ဇန်နဝါရီလ မှ မတ်လအတွင်း MTSH ရှယ်ယာ အရေအတွက် ၂၀,၀၀၀ နှင့် MCB ရှယ်ယာအရေအတွက် ၆၀,၀၀၀ တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

| STOCK | 3-MONTH HIGH (MMK) | 3-MONTH LOW (MMK) | AVERAGE DAILY VOLUME | TOTAL TRADING VALUE (MMK) |
|-------|--------------------|-------------------|----------------------|---------------------------|
| FMI   | 10,000             | 8,500             | 907                  | 487.9 Mil                 |
| MTSH  | 3,000              | 2,800             | 2,862                | 486.6 Mil                 |
| MCB   | 7,400              | 6,400             | 97                   | 40.7 Mil                  |
| FPB   | 23,000             | 20,500            | 204                  | 260.6 Mil                 |
| TMH   | 2,800              | 2,600             | 343                  | 55.8 Mil                  |

Ref: Yangon Stock Exchange

## ရန်ကုန်စတော့အိတ်ချိန်းမှဦးဖြင့်သည့် Most Securities Account ဆု KBZSC Securities မှရရှိ



၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ ၃ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင် YSX စတင်တည်ထောင်ခဲ့ချိန်မှစ၍ ငွေကြေး သက်သေခံအကောင့်အများဆုံးဝင်ဆောင်မှုပေးသည့် ငွေကြေး သက်သေခံကုမ္ပဏီ (Most Securities Account) ဆုကို KBZSC Securities မှ ရရှိခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါသည်။ KBZSC အနေဖြင့် မြန်မာနိုင်ငံ၏ စတော့ ရှယ်ယာအရင်းအနှီးဈေးကွက်အား ပိုမိုတိုးတက်ကောင်းမွန် သောဈေးကွက်တစ်ခုဖြစ်စေရန် တစ်ဖက်တစ်လမ်းမှ ဆက် လက်အထောက်အကူပြုသွားမည် ဖြစ်ပါသည်။

# Listed Companies' News Update

## Myanmar Citizens Bank Ltd (MCB) ၏လုပ်ငန်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးမှုများ

Myanmar Citizens Bank Ltd (MCB) သည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း လုပ်ငန်းများဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးမှုအချို့ကို ပြုလုပ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးငွေလွှဲဆောင်ရွက်သော အမေရိကန်နိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်သည့် RIA Money Transfer Service နှင့် ငွေလွှဲလုပ်ငန်းဆောင်ရွက်ရန် ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြား မှ ငွေလွှဲများကို MCB ၏ ဘဏ်ခွဲတိုင်းမှ ထုတ်ယူ၍ ရနိုင်တော့မည် ဖြစ်ပါသည်။ ထို့အပြင် MCB ဘဏ်များ၏ Inbound Remittance နှင့် Outbound Remittance ဝန်ဆောင်မှုများအတွက် ဗဟိုဘဏ်မှ လိုင်စင်ရရှိထားသည့် အမေရိကန်နိုင်ငံအခြေစိုက် MoneyGram ငွေလွှဲအဖွဲ့အစည်းနှင့် လုပ်ငန်းဆောင်ရွက်ရန် မတ်လတွင် သဘောတူလက်မှတ်ရေး ထိုးခဲ့ပါသည်။ အဆိုပါလတွင် နောက်ထပ်လက်မှတ်ရေးထိုးမှုအနေဖြင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ငွေကြေးအဖွဲ့အစည်း၏ စာရင်းဝင်ဖြစ်သော TransferTo Mobile Financial Services Ltd နှင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံအနှံ့အပြားမှ ငွေလွှဲဝန်ဆောင်မှုများကို MCB နှင့် အခြားသော ပြည်တွင်းဘဏ်များ၏ current ၊ saving နှင့် ATM ကတ်စာရင်းများထဲသို့ ထည့်သွင်း၍ ထုတ်ယူရရှိနိုင်တော့မည် ဖြစ်ပါသည်။

## FMI Air လီမိတက်၏အစုရှယ်ယာများအားရောင်းချခြင်း

FMI ကုမ္ပဏီအုပ်စု၏ ဒါရိုက်တာအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မတ်လ၊ ၂၂ ရက်နေ့တွင် FMI Air Limited ၏ အစုရှယ်ယာပိုင်ဆိုင်မှု ၁၀% နှင့် ၎င်းနှင့်ဆက်စပ်သည့် ရရန်ပိုင်ခွင့်များကို SPA Aviation Holdings Limited သို့ မြန်မာကျပ် ၇.၉ ဘီလီယံ တန်ဖိုးဖြင့်ရောင်းချရန် အရောင်းအဝယ်စာချုပ်ကိုချုပ်ဆိုခဲ့ပြီး ဖြစ်ပါသည်။ အရောင်းအဝယ်စာချုပ်ပါအချက်အလက်များပြီး မြောက်ချိန်တွင် FMI ကုမ္ပဏီ၏ FMI Air တွင်အစုရှယ်ယာပိုင်ဆိုင်မှုမှာရောင်းချခြင်းမပြုမီ ၁၀% ပိုင်ဆိုင်မှုမှရောင်းချပြီး နောက် ၀% ပိုင်ဆိုင်မှုရှိမည် ဖြစ်ပါသည်။

FMI ကုမ္ပဏီသည် မြန်မာ့လေကြောင်းလိုင်းကဏ္ဍ၏ စီးပွားရေး စိန်ခေါ်မှုများအားကြည့်ရှုလေ့လာ၍ လေကြောင်းလိုင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုမပြုတော့ဘဲ ကုမ္ပဏီအုပ်စုအတွင်းရှိအခြား အဓိကလုပ်ငန်းကြီးများတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။

## TMH Telecom Public Company Limited (TMH) ၏အထူးကျင်းပသည့် အထွေထွေအစည်းအဝေး

TMH Telecom Public Company Limited ၏ အထူးကျင်းပသည့် အထွေထွေအစည်းအဝေးပွဲကို မတ်လ (၃၁) ရက်နေ့တွင် Novotel ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးပွဲတွင် TMH မှ ဒါရိုက်တာအဖွဲ့၏ အထူးဆုံးဖြတ်ချက်ဖြစ်သည့် အဆိုပြုထားသော ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအသစ်ကို အစုရှယ်ယာရှင်များ၏ သဘောတူညီချက်ရယူ၍ အတည်ပြုနိုင်ခဲ့ပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအသစ်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအသစ်နှင့်အညီရေးဆွဲထားခြင်းဖြစ်၍ မကြာမီအချိန်ရန်ကုန်စတော့အိတ်ချိန်းတွင်ခွင့်ပြုတော့မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ကြိုတင်ပြင်ဆင်သည့်ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။

## TMH ကုမ္ပဏီ၏ Thi PP Lar Mobile Application အားအကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်း

TMH Telecom Public Co.,Ltd (TMH) သည် ဆက်သွယ်ရေးနှင့် နည်းပညာလုပ်ငန်းဆိုင်ရာ Mobile Application များကိုဈေးကွက်ထိုးဖောက်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အများပြည်သူများပရိုမိုးရှင်းသတင်းအချက်အလက်များကို လွယ်ကူစွာရှာဖွေအသုံးပြုနိုင်ရန်အတွက် "Thi PP Lar Mobile Application" ကို TMH၊ Alinntaika ကုမ္ပဏီနှင့် DaoLei ကုမ္ပဏီများနှင့်အတူ MPT အသုံးပြုသူများအတွက်အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ MPT အသုံးပြုသူများအတွက် Thi PP Lar Mobile Application တွင် ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ပရိုမိုးရှင်းသတင်းအချက်အလက်များကိုရှာဖွေနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်တစ် နိုင်ငံလုံး၏ ပရိုမိုးရှင်းသတင်းအချက်အလက်များကိုလည်းရှာဖွေအသုံးပြုနိုင်မည်ဖြစ်ပါသည်။ TMH ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင်မည့် Alinntaika ကုမ္ပဏီသည် ဆက်သွယ်ရေးနှင့် ပက်သက်သောဝန်ဆောင်မှုလုပ်ငန်းကို ဈေးကွက်အတွင်းကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသောကုမ္ပဏီတစ်ခုဖြစ်ပြီး DaoLei ကုမ္ပဏီသည်လည်း တရုတ်နိုင်ငံ၏ Telecom Industry တွင် အောင်မြင်မှုရရှိအောင်စွမ်းဆောင်လျက်ရှိသော Software Development ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

# MTSH ၏ Head of Finance ဦးမျိုးမြင့်အောင်နှင့်တွေ့ဆုံခြင်း



MTSH ကုမ္ပဏီအုပ်စု၏ လက်ရှိလုပ်ငန်းပိုင်းဆောင်ရွက်နေမှုများ၊ ထက်မံတိုးချဲ့မည့်လုပ်ငန်းစဉ်များနှင့် ကုမ္ပဏီ၏ အခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များကို သိရှိနိုင်ရန် KBZSC မှ MTSH ၏ Head of Finance ဦးမျိုးမြင့်အောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သော အကြောင်းအရာများကိုမျှဝေပေးလိုက်ပါသည်။

လက်ရှိ Zone A စီမံကိန်းသည် ရောင်းချပြီးစီးလုနီးပါးရှိနေသောကြောင့် MTSH အနေဖြင့် အဆိုပါစီမံကိန်းမှ ရှေ့ဆက်ရရှိနိုင်မည့် ထပ်တလဲလဲဝင်သောဝင်ငွေ (recurring revenue) များရှိပါသလား။

Zone A စီမံကိန်းသည် မြေဧရိယာအကျယ် ၃၆၁ ဟက်တာခန့်ရှိပြီး ၉၉% ကျော်ရောင်းချပြီးဖြစ်ပါသည်။ အဆိုပါ စီမံကိန်းမှရရှိသည့် ထပ်တလဲလဲဝင်သောဝင်ငွေများအနေဖြင့် ပုံမှန်ပြုပြင်ထိန်းသိမ်းခ၊ ရေဖိုနှင့် မိလ္လာစနစ်ထိန်းသိမ်းခ၊ တယ်လီကွန်းအခကြေးငွေနှင့် စွမ်းအင်သုံးစွဲမှုအပေါ်စီမံခန့်ခွဲခ ၃.၅% တို့ပါဝင်ပါသည်။ စွမ်းအင်သုံးစွဲမှုများကိုမူ အစိုးရကကောက်ခံသည့်နှုန်းအတိုင်း ကောက်ခံပါသည်။

Zone B စီမံကိန်း ရောင်းချပြီးစီးချိန်တွင် MTSH အနေဖြင့် စက်မှုဇုန်အိမ်ရာစီမံကိန်းများဖော်ထုတ်နိုင်ရန် မြေနေရာမည်မျှ ကျန်ရှိသေးပါသလဲ။ ရေရှည်လုပ်ငန်းဆောင်ရွက်မှုအတွက် လက်ရှိကျန်ရှိသည့်မြေနေရာဖြင့် နောင်နှစ်မည်မျှခန့် အခြားအလားတူ စီမံကိန်းများထပ်မံဖော်ထုတ်နိုင်ပါသလဲ။

လက်ရှိ Zone B စီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော်လျက်ရှိပါသည်။ ပထမအဆင့် (Phase 1) သည် မြေဧရိယာအကျယ် ၁၀၁ ဟက်တာရှိပြီး ၇၉% ခန့်ရောင်းချပြီးဖြစ်ပါသည်။ ဒုတိယအဆင့် (Phase 2) သည် မြေဧရိယာ အကျယ် ၇၇ ဟက်တာရှိပြီး ၃၈% ရောင်းချပြီးဖြစ်ပါသည်။ တတိယအဆင့် (Phase 3) ကိုလက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြေဧရိယာအကျယ် ၄၉ ဟက်တာခန့်ရှိမည်ဖြစ်ပါသည်။ လက်ရှိ Zone B စီမံကိန်းနှင့် အကောင်အထည်ဖော်ရောင်းချပြီးဖြစ်သည့် Zone A စီမံကိန်းနှစ်ခု၏ စုစုပေါင်း မြေဧရိယာအကျယ်မှာ ၅၈၈ ဟက်တာခန့်ရှိပြီး သီလဝါ SEZ ၏ စက်မှုဇုန်ဧရိယာဟု သတ်မှတ်နိုင်ပါသည်။

သီလဝါ SEZ ၏ စက်မှုဇုန်ဧရိယာကို MTSH မှ ၄၁% ပါဝင်ရင်းနှီးမြှုပ်နှံထားသော မြန်မာဂျပန် သီလဝါဖွံ့ဖြိုးရေးလီမိတက် (MJTD) မှ အဓိကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စက်မှုဇုန်ဧရိယာဖြစ်သည့် ၅၈၈ ဟက်တာ ရှိသော မြေနေရာအပြင် ၃၄ ဟက်တာရှိသော လူနေအိမ်ဧရိယာကို MTSH မှ ၈၀% ရင်းနှီးမြှုပ်နှံထားသည့် သီလဝါ အိမ်ခြံမြေဖွံ့ဖြိုးရေးလီမိတက် (TPD) မှ ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော MTSH ကုမ္ပဏီအုပ်စုသည် ၄-၅ နှစ်တာကာလအတွင်း မြေဧရိယာပေါင်း ၆၂၂ ဟက်တာခန့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ပါသည်။ သီလဝါ SEZ ၏ စက်မှုဇုန်အိမ်ရာဖော်ထုတ်နိုင်သော စုစုပေါင်းမြေနေရာအကျယ်အဝန်းမှာ ၂၄၀၀ ဟက်တာခန့်ဖြစ်သောကြောင့် MTSH မှရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများမှ စီမံကိန်းများထပ်မံအကောင်အထည်ဖော်ရန် မြေဧရိယာ ၁,၈၀၀ ဟက်တာခန့် ကျန်ရှိလျက်ရှိပါသည်။ အဆိုပါကျန်ရှိနေသေးသော သီလဝါ SEZ ရှိမြေနေရာများကို MTSH ကုမ္ပဏီအုပ်စုမှ စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ဘက်စုံထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်စီမံကိန်း (Multi Model Logistic Hub) တို့ကို အကောင်အထည်ဖော်တည်ဆောက်သွားမည် ဖြစ်ပါသည်။

လက်ရှိ Zone B စီမံကိန်းမှာ ၅၀% ကျော်ရောင်းချပြီးဖြစ်သောကြောင့် MTSH ကုမ္ပဏီအုပ်စုအနေဖြင့် ကာလတိုအတွင်း အခြားရင်းနှီးမြှုပ်နှံမှုအသစ်များပြုလုပ်ရန်ရှိပါသလား။

MTSH ကုမ္ပဏီအုပ်စုအနေဖြင့် Zone B စီမံကိန်း၏ တတိယအဆင့် (Phase 3) မှအပ ကျန်အဆင့်နှစ်ခုကို ကုမ္ပဏီမှ ပါဝင်ရင်းနှီးမြှုပ်နှံထားသော သီလဝါအိမ်ခြံမြေဖွံ့ဖြိုးရေးလီမိတက် (TPD) ၏ ဦးဆောင်မှုဖြင့် လူနေအိမ်ရာနှင့် စီးပွားဖြစ်ဧရိယာများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လူနေအိမ်ရာနှင့် စီးပွားဖြစ်ဧရိယာဖော်ဆောင်ရေးကို နှစ်ပိုင်းခွဲ၍ လေ့လာနိုင်ပါသည်။ ပထမတစ်ပိုင်းဖြစ်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအပိုင်းတွင် လမ်း၊ တူးမြောင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့်



တယ်လီကွန်လိုင်းများတည်ဆောက်မှုများပါဝင်ပြီး လက်ရှိအခါ ၇၀% လုပ်ငန်း ပိုင်းဆောင်ရွက်မှု ပြီးစီးလျက်ရှိပါသည်။ တစ်ချိန်တည်းတွင် လူနေအိမ်ရာဖော်ဆောင်ရေးလုပ်ငန်းများမှာ ၁၄% ခန့်သာပြီးစီးပြီးသောကြောင့်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် မြေနေရာများစွာကျန်ရှိသေးသည်ကိုတွေ့ရသည်။ လက်ရှိအချိန်တွင် MTSH ကုမ္ပဏီအုပ်စုမှ ဘဏ်ပေါင်း (၈) ဘဏ်နှင့် ဟိုတယ် (၁) လုံးကို မြေနေရာများရောင်းချပြီးစီးပြီးဖြစ်ပါသည်။ ဆိုင်ခန်းပေါင်း (၂၄) ခန်းကိုလည်း အကောင်အထည်ဖော်ပြီးစီး၍ ထိုဆိုင်ခန်းများထဲမှ (၄) ခန်းကိုရောင်းချပြီးဖြစ်ပြီး ကျန်အခန်းများကို ဆက်လက်ရောင်းချသွားမည် ဖြစ်ပါသည်။ ထို့အပြင် အခန်းပေါင်း (၆၀) ပါရှိသော အဆောင် (၃) ဆောင်ကိုလည်း တည်ဆောက်ထားပြီး လတ်တလော နေထိုင်မှုနှုန်း ၁၅% ခန့်ရှိ၍ ကျန်အခန်းများကိုလည်းဆက်လက်ငှားရမ်းသွားမည်ဖြစ်ပါသည်။

**ပြီးခဲ့သည့် MTSH နှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲတွင်ဆွေးနွေးချက်များအရ ကုမ္ပဏီအနေဖြင့် အခြားအလားအလာရှိသော စီးပွားရေးရန်များတွင် ဖြစ်နိုင်ခြေအကြံလေ့လာမှု (feasibility study) များပြုလုပ်သွားမည်ဟု သိရပါသည်။ အဆိုပါဖြစ်နိုင်ခြေအကြံလေ့လာမှုများ မည်သည့်အဆင့်ရောက်ရှိနေသည်ကိုသိလိုပါသည်။**

MTSH သည် အခြားအလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးရန်၊ မြစ်ကြီးနားစက်မှုဖွံ့ဖြိုးရေးရန်နှင့် သီလဝါအထူးစီးပွားရေးရန်၏ ထောက်ပံ့ပို့ဆောင်ရေး (logistics) ဧရိယာများကို ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လေ့လာလျက်ရှိပါသည်။ MTSH အနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးရန်နှင့် မြစ်ကြီးနားစက်မှုဖွံ့ဖြိုးရေးရန်များတွင် အနည်းစုအစုရှယ်ယာရှင်အဖြစ်လည်းကောင်း၊ သီလဝါအထူးစီးပွားရေးရန်၏ ထောက်ပံ့ပို့ဆောင်ရေးဧရိယာကို အဓိကရှယ်ယာရှင်အဖြစ်ရင်းနှီးမြှုပ်နှံရန်လေ့လာလျက်ရှိပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများ၏ အသေးစိတ်အချက်အလက်များကို MTSH မှ ရင်းနှီးမြှုပ်နှံသူများသို့ အချိန်နှင့်တပြေးညီအကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် MTSH မှ စက်ရုံနှင့်အိမ်ခြံမြေစီမံခန့်ခွဲမှုနှင့် ပတ်သက်သော သီးသန့်ရင်းနှီးမြှုပ်နှံမှုများကိုလည်း လေ့လာလျက်ရှိပါသည်။

**MTSH ကုမ္ပဏီသည် လာမည့်နှစ်တွင် အမြတ်လက်ကျန်များကို အလားအလာရှိသော စီးပွားရေးရန်အသစ်များတွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု ဈေးကွက်ထဲတွင်ရင်းနှီးမြှုပ်နှံသူများကြားပြောဆိုနေကြပါသည်။ ထို့ကြောင့် လာမည့်နှစ်များတွင် MTSH သည် ရှယ်ယာရှင်များသို့ အမြတ်ဝေစုများခွဲဝေပေးသွားဖို့ရှိသေးပါသလား။**

လက်ရှိ မြန်မာဂျပန် သီလဝါဖွံ့ဖြိုးရေးလီမိတက် (MJTD) နှင့် သီလဝါအိမ်ခြံမြေဖွံ့ဖြိုးရေးလီမိတက် (TPD) ၏ လုပ်ငန်းပိုင်းစွမ်းဆောင်ရည်များ ကောင်းမွန်လျက်ရှိပြီး MTSH သည် အဆိုပါရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများမှ ပုံမှန်ဝင်ငွေများရရှိလျက်ရှိပါသည်။ ထို့ကြောင့် လာမည့်နှစ်များတွင် အစုရှယ်ယာရှင်များသို့ အမြတ်ဝေစုများကို ယခင်နှစ်များနည်းတူပေးအပ်သွားမည်ကို အတည်မပြုနိုင်သေးသော်လည်း အမြတ်ဝေစုများလုံလောက်စွာပေးအပ်နိုင်စွမ်းရှိပါသည်။ လက်ရှိအချိန်တွင် MJTD ဝင်ငွေ၏ ၈၀% မှာ မြေနေရာများရောင်းချခြင်းတို့မှဖြစ်ပြီး ကျန် ၂၀% မှာ အခြားသောဝင်ငွေများပါရှိပါသည်။ လာမည့် ၁၀ နှစ်အတွင်း ကုမ္ပဏီ၏ ဝင်ငွေရရှိနှုန်းပြောင်းလဲသွားနိုင်ချေနည်းသည်ဟု ခန့်မှန်းရပါသည်။ သို့သော် ရရှိသည့်ဝင်ငွေအချိုးအရ လာမည့်နှစ်များတွင် ရောင်းချပြီးစီးသောမြေနေရာများတိုးပွားလာသည်နှင့်အမျှ မြေနေရာရောင်းချမှုများမှ ရရှိသောဝင်ငွေများသည် လျော့နည်းသွားမည်ဖြစ်ပြီး utilities ကဲ့သို့သော အခြားဝင်ငွေများမှ ပိုမိုရရှိသွားမည်ဖြစ်သည်ဟု ခန့်မှန်းရပါသည်။

**မကြာမီအချိန်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဈေးကွက်ထဲသို့ နိုင်ငံခြားသားများပါဝင်ခွင့်ရရှိတော့မည် ဖြစ်ပါသည်။ MTSH အနေဖြင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများအတွက် မည်သို့ပြင်ဆင်ထားပါသလဲ။**

MTSH သည် ပြီးခဲ့သည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေးပွဲတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအသစ်နှင့်အညီ ပြန်လည်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အစုရှယ်ယာရှင်များနှင့် အတည်ပြုပြီး ဖြစ်ပါသည်။ အသစ်ပြန်လည်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် MTSH မှ ထုတ်ရောင်းထားသည့် အစုရှယ်ယာ စုစုပေါင်း၏ ၃၅% အထိဝယ်ယူပိုင်ဆိုင်ခွင့်ရရှိတော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM) နှင့် ရန်ကုန်စတော့အိတ်ချိန်း (YSX) တို့မှ ရှယ်ယာရောင်းဝယ်ခွင့်ပြုမိန့်ရရှိပါက နိုင်ငံခြားသားများ MTSH ရှယ်ယာကို လွတ်လပ်စွာအရောင်းအဝယ်ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

# Fundamental Analysis နည်းလမ်းဖြင့် YSX စာရင်းဝင်ကုမ္ပဏီများကိုလေ့လာခြင်း

အစုရှယ်ယာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများနှင့် လေ့လာနေသူများ ရန်ကုန်စတော့အိတ်ချိန်း (YSX) ရှိ စာရင်းဝင်ကုမ္ပဏီများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ပိုမိုသိရှိနားလည်နိုင်ရန် ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အဓိကကျသော ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာထားပါသည်။ အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တစ်ခုချင်းစီ၏ တွက်ချက်နည်းနှင့် ဆိုလိုချက်များကို KBZSC မှ ရှင်းလင်းတင်ပြလိုက်ပါသည်။

Ref: Yangon Stock Exchange

|                              | FMI   | MTSH  | MCB   | FPB   | TMH    |
|------------------------------|-------|-------|-------|-------|--------|
| <b>Dividend Payout Ratio</b> | 13.4% | 73.7% | 65.6% | 79.2% | 145.4% |
| <b>Dividend Yield*</b>       | 0.9%  | 7.2%  | 2.6%  | 7.4%  | 6.6%   |
| <b>Return on Equity</b>      | 8.1%  | 14.0% | 4.6%  | 10.6% | 9.3%   |
| <b>Price Earning Ratio**</b> | 16.10 | 9.10  | 23.28 | 10.70 | 20.30  |
| <b>Price to Book Ratio**</b> | 0.97  | 1.29  | 1.06  | 1.14  | 1.89   |
| <b>Quick Ratio</b>           | 0.89  | 9.00  | 1.24  | 1.27  | 7.05   |
| <b>Debt to Equity Ratio</b>  | 0.31  | 0.08  | N/A   | N/A   | 0.00   |

\* Dividend Yield ကို အမြတ်ဝေစုအတွက် နောက်ဆုံးအရောင်းအဝယ်ပြုလုပ်နိုင်သည့်နေ့၏ အပိတ်ဈေးအပေါ် အခြေခံတွက်ချက်ထားပါသည်။

\*\* Price Earning Ratio နှင့် Price to Book Ratio များကို ၂၀၁၈ နှစ်ကုန်ပိတ်ဈေးများအပေါ် အခြေခံတွက်ချက်ထားပါသည်။

## Dividend Payout Ratio (ဝင်ငွေအပေါ် အမြတ်ဝေစုပေးအပ်သည့် အချိုး)

$$\text{Dividend Payout Ratio} = \frac{\text{ကုမ္ပဏီမှ ပေးအပ်သည့် အမြတ်ဝေစု}}{\text{ကုမ္ပဏီ၏ ဝင်ငွေ}}$$

Dividend Payout Ratio သည် ဝင်ငွေအပေါ် အမြတ်ဝေစုပေးအပ်သည့်အချိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ ကုမ္ပဏီသည် ရရှိသည့်ဝင်ငွေစုစုပေါင်း၏ ရာခိုင်နှုန်းမည်မျှကို ရှယ်ယာရှင်များအားခွဲဝေပေးနေသည်ကို ဖော်ပြသည့် အညွှန်းကိန်းတစ်ခု ဖြစ်ပါသည်။ အဆိုပါအညွှန်းကိန်းကို လေ့လာခြင်းဖြင့် ကုမ္ပဏီသည် ရရှိသည့်ဝင်ငွေများဖြင့် ၎င်း၏ အဓိကလုပ်ငန်းများတွင် မည်မျှပြန်လည်ရင်းနှီးမြှုပ်နှံ၍ ရှယ်ယာရှင်များအားမည်မျှခွဲဝေပေးနေသည်ကို သိရှိနိုင်ပါသည်။ YSX ရှိ စာရင်းဝင်ကုမ္ပဏီများသည် အမြတ်ဝေစုများကို တစ်နှစ်လျှင် တစ်ကြိမ်ပေးအပ်လေ့ရှိသောကြောင့် ကုမ္ပဏီ၏ တစ်နှစ်တာ ဝင်ငွေအပေါ် အမြတ်ဝေစုပေးအပ်မှုကို တွက်ချက်ရမည်ဖြစ်ပါသည်။

## Dividend Yield (အမြတ်ဝေစုအချိုး)

$$\text{Dividend Yield} = \frac{\text{ရှယ်ယာတစ်စု၏ အမြတ်ဝေစု}}{\text{ရှယ်ယာတစ်စု၏ ဝယ်ရင်းတန်ဖိုး}}$$

Dividend Yield သည် ရှယ်ယာတစ်စု၏ ဝယ်ရင်းတန်ဖိုးနှင့် အမြတ်ဝေစုအချိုးကို ဖော်ပြပါသည်။ အဆိုပါ အညွှန်းကိန်းကို လေ့လာခြင်းအားဖြင့် မိမိရင်းနှီးမြှုပ်နှံထားသောရှယ်ယာ၏ တစ်နှစ်တာအတွက် ရရှိနိုင်မည့် အမြတ်ဝေစုအကျိုးအမြတ်ရာခိုင်နှုန်းကို သိရှိနိုင်ပါသည်။ လက်ရှိဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများသည် အမြတ်ဝေစုအချိုးကို ပြည်တွင်းဘဏ်များမှပေးအပ်သည့် ဘဏ်အတိုးနှုန်းများဖြင့် နှိုင်းယှဉ်ကြသည်ကို တွေ့ရသည်။

## Return on Equity (ရင်းနှီးငွေအပေါ်ပြန်ရချက်)

$$\text{Return on Equity} = \frac{\text{ကုမ္ပဏီ၏ အသားတင်အမြတ်ငွေ}}{\text{ရှယ်ယာရှင်များ၏ ရင်းနှီးငွေ}}$$

Return on Equity သည် ရင်းနှီးငွေအပေါ်ပြန်ရချက်ကို ဆိုလိုခြင်းဖြစ်ပြီး အစုရှယ်ယာရှင်များ၏ ရင်းနှီးငွေများဖြင့် ကုမ္ပဏီသည် အကျိုးအမြတ်ရရှိအောင် မည်မျှစွမ်းဆောင်နိုင်သည်ကို ဖော်ပြပါသည်။ ဥပမာအနေဖြင့် MTSB ရှယ်ယာ၏ Return on Equity သည် ၁၄.၀% ဖြစ်သောကြောင့် ရှယ်ယာရှင်များသည် MTSB ကုမ္ပဏီအပေါ် ကျပ် ၁၀၀ ရင်းနှီးမြှုပ်နှံတိုင်း ကုမ္ပဏီသည် ကျပ် ၁၄ အကျိုးအမြတ်ရရှိအောင် စွမ်းဆောင်နိုင်သည်ကို ဆိုလိုပါသည်။

## Price Earnings Ratio (ဈေးနှုန်းနှင့် ဝင်ငွေအချိုး)

$$\text{Price Earnings Ratio} = \frac{\text{ရှယ်ယာတစ်စု၏ ဈေးကွက်ပေါက်ဈေး}}{\text{ရှယ်ယာတစ်စု၏ ဝင်ငွေ}}$$

Price Earnings Ratio သည် ဈေးနှုန်းနှင့် ဝင်ငွေအချိုးကို ဆိုလိုခြင်းဖြစ်ပြီး ကုမ္ပဏီ၏ ရှယ်ယာအပေါ်ဈေးကွက်၏ စိတ်အား ထက်သန်မှုကို ဖော်ပြခြင်းဖြစ်ပါသည်။ ဥပမာအနေဖြင့် FMI ရှယ်ယာ၏ Price Earnings Ratio မှာ ၁၆.၁၀ ရှိသောကြောင့် ဈေးကွက်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများက FMI ရှယ်ယာတစ်စုရရှိခဲ့သောဝင်ငွေထက် ၁၆.၁၀ ဆမြင့်မားသော ဈေးကွက်ပေါက် ဈေးကိုပေးဝယ်လိုအားရှိသည့် စိတ်အားထက်သန်မှုကို ဆိုလိုပါသည်။

## Price to Book Ratio (ဈေးနှုန်းနှင့် ပိုင်ဆိုင်မှုတန်ဖိုးအချိုး)

$$\text{Price to Book Ratio} = \frac{\text{ရှယ်ယာတစ်စု၏ ဈေးကွက်ပေါက်ဈေး}}{\text{ရှယ်ယာတစ်စု၏ ပိုင်ဆိုင်မှုတန်ဖိုး}}$$

Price to Book Ratio သည် ဈေးနှုန်းနှင့် ပိုင်ဆိုင်မှုတန်ဖိုး၏ အချိုးကိုဆိုလိုခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများက ကုမ္ပဏီ၏ ပိုင်ဆိုင်မှုတန်ဖိုးထက် အဆမည်မျှပေး၍ ဈေးကွက်ဝယ်လိုအားရှိသည်ကို ဖော်ပြပါသည်။ ၁.၀ အထက်ရှိသော Price to Book Ratio မှာ ဈေးကွက်ပေါက်ဈေးသည် ကုမ္ပဏီတန်ဖိုးအမှန်ထက်မြင့်နိုင်ချေရှိသည်ကို ဆိုလိုပြီး ၁.၀ အောက်ရှိသော Price to Book Ratio မှာ ဈေးကွက်ပေါက်ဈေးသည် ကုမ္ပဏီတန်ဖိုးအမှန်ထက်လျော့နိုင်ချေရှိသည်ကို ဖော်ပြပါသည်။

## Quick Ratio (အမြန်လက်ငင်းအချိုး)

$$\text{Quick Ratio} = \frac{\text{(လက်ငင်းရပိုင်ခွင့်များ - ကုန်လက်ကျန်)}}{\text{လက်ငင်းပေးရန်တာဝန်များ}}$$


Quick Ratio သည် အမြန်လက်ငင်းအချိုးကို ဆိုလိုပြီး ကုမ္ပဏီ၏ လက်ငင်းရပိုင်ခွင့်များသည် ကုန်လက်ကျန်များမတွက်ချက်ဘဲ လက်ငင်းပေးရန်တာဝန်များထက် ပမာဏမည်မျှများပြားသည်ကို ဖော်ပြပါသည်။ အဆိုပါအညွှန်းကိန်းကိုလေ့လာခြင်းဖြင့် ကုမ္ပဏီသည် လက်ငင်းပေးရန်တာဝန်များကို အချိန်တိုအတွင်း မည်မျှပေးချေနိုင်စွမ်းရှိသည်ကို သိရှိနိုင်ပါသည်။

## Debt to Equity Ratio (ကြေးမြီနှင့် ရင်းနှီးငွေအချိုး)

$$\text{Debt to Equity Ratio} = \frac{\text{ကုမ္ပဏီ၏ ပေးရန်တာဝန်များ}}{\text{ရှယ်ယာရှင်များ၏ ရင်းနှီးငွေ}}$$

Debt to Equity Ratio သည် ကုမ္ပဏီ၏ ကြေးမြီနှင့် ရင်းနှီးငွေတို့၏ ဆက်ဆံရေးကိုဖော်ပြသော အညွှန်းကိန်းဖြစ်သည်။ ကြေးမြီနှင့် ရင်းနှီးငွေအချိုးသည် ကုမ္ပဏီ၏ အမျိုးအစားနှင့် လိုအပ်ချက်များမတူညီသောကြောင့် ကုမ္ပဏီချင်းနှိုင်းယှဉ်ရန်ခက်ခဲသော်လည်း ပုံမှန်အားဖြင့် Debt to Equity Ratio များသော ကုမ္ပဏီများသည် ပိုမိုစွန့်စားရသော ရင်းနှီးမြုပ်နှံမှုများ ဖြစ်နိုင်ပါသည်။

## MTSH ရှယ်ယာအားလက်ရှိဈေးကွက်တွင်ရင်းနှီးမြုပ်နှံခြင်း



MTSH ရှယ်ယာသည် လက်ရှိအချိန်တွင် တစ်စုလျှင် ကျပ် ၂,၈၅၀ ဝန်းကျင်တွင် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရန်ကုန်စတော့အိတ်ချိန်း၏ နောက်ဆုံး (၁) နှစ်ကျော်ရှယ်ယာ ဈေးနှုန်းအချက်အလက်များအရ MTSH ရှယ်ယာ၏ ဈေးနှုန်းမှာ အပြောင်းအလဲနည်းခဲ့ပြီး ကျပ် ၂,၇၀၀ နှင့် ၂,၈၀၀ ဝန်းကျင်တွင် ဈေးကွက်ဝယ်လိုအား ပုံမှန်ရှိခဲ့သည်ကို တွေ့ရသည်။ လက်ရှိ ရှယ်ယာတစ်စုဈေးကွက်ပေါက်ဈေးဖြစ်သည့် ကျပ် ၂,၈၅၀ အပေါ်အခြေခံပါက ကုမ္ပဏီမှ အစု ရှယ်ယာရှင်များကိုနောက်ဆုံးခွဲဝေသည့် အမြတ်ဝေစုအချိုးမှာ ၈% ခန့်ရှိခဲ့သောကြောင့် MTSH ရှယ်ယာအပေါ် ဈေးကွက်ဝယ်လိုအားပုံမှန်ရှိခြင်းလည်းဖြစ်နိုင်ပါသည်။

ပြီးခဲ့သည့် (၄) နှစ် အတွင်း MTSH ရှယ်ယာသည် အမြတ်ဝေစုအနေဖြင့် တစ်စုလျှင် အနည်းဆုံး ကျပ် ၂၀၀ နှင့် အများဆုံး ကျပ် ၂၆၀ အထိ နှစ်စဉ်ပုံမှန်ခွဲဝေခဲ့သည်ကို တွေ့ရပါသည်။ နောက်ဆုံးဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီသည် ရှယ်ယာတစ်စုလျှင် ကျပ် ၂၃၀ ကိုအစု ရှယ်ယာရှင်များသို့ ခွဲဝေပေးခဲ့ပါသည်။ နိုင်ငံခြားသားများအနေဖြင့်လည်း ရန်ကုန်စတော့အိတ်ချိန်းတွင် မကြာမီရှယ်ယာအရောင်း အဝယ်များပြုလုပ်ခွင့်ရရှိတော့မည်ဖြစ်သည်။ ရှယ်ယာ၏ လက်ရှိဈေးကွက်ပေါက်ဈေး၊ အမြတ်ဝေစုပုံမှန်ခွဲဝေသည့်မှတ်တမ်းနှင့် ကုမ္ပဏီ၏ အလားအလာများကြောင့် MTSH ရှယ်ယာမှာ နိုင်ငံခြားသားများစိတ်ဝင်စားသည့်ရှယ်ယာတစ်ခု ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့်လက်ရှိအချိန်သည် ပြည်တွင်းရင်းနှီးမြုပ်နှံသူများအဖို့ MTSH ရှယ်ယာတွင် ရေတို-ရေရှည်ရင်းနှီးမြုပ်နှံရန်အချိန်ကောင်း တစ်ရပ် ဖြစ်နိုင်သည်ဟု KBZSC မှလေ့လာတွေ့ရှိရပါသည်။



# TMH Telecom နှင့် အဖေးအငြိ

TMH ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ မည်သည့်ဒေသများတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသလဲ။

TMH ကုမ္ပဏီသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ် တို့တွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများကို ကုမ္ပဏီအနေဖြင့် မည်သို့ တိုးချဲ့သွားရန်စီစဉ်လျက်ရှိသလဲ။

လက်ရှိအချိန်တွင် BTS တာဝါများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်ရာမှ အခွင့်အလမ်းများ ပိုမိုများပြားလာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် လူနေမှုဘဝအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ Telecom Platform မှ တဆင့် အခြား Application အသစ်များကို ထပ်မံ တိုးချဲ့ရန်ရှိပါသည်။ လူနေတိုက်ခန်း၊ ကွန်ဒို၊ ရုံးခန်း နှင့် စက်ရုံ၊ အလုပ်ရုံများ များပြားလာသည်နှင့်အမျှ ခေတ်မှီနည်းစနစ်လိုအပ်ချက်များလည်း များပြားလာလျက်ရှိပါသည်။ လက်ရှိအချိန်တွင် weak current system များကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ရေရှည်တွင်လည်း ထပ်တိုးလုပ်ကိုင်ရန်ရှိပါသည်။

TMH ကုမ္ပဏီ၏ ကာလတိုနှင့် ကာလရှည် လုပ်ငန်းစဉ်များကို သိရှိလိုပါသည်။

ကာလတိုလုပ်ငန်းများအနေဖြင့် ကုမ္ပဏီမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများမှာ - ဖုန်းငွေဖြည့်ကဒ် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ BTS တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ Weak Current System များကို အကောင်အထည်ဖော်ခြင်းနှင့် အခြား အသုံးဝင်မည့် Application များကို ဖောက်သည်များသို့ မိတ်ဆက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ကာလရှည်စီမံကိန်းအတွက် Telecom ကဏ္ဍအပြင် အခြားနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မည့် လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ Telecom product များထုတ်လုပ်ရေးလုပ်ငန်းများ နှင့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်ရှိပါသည်။

စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူအနေဖြင့် TMH ရှယ်ယာတွင် ဘာကြောင့်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သင့်သလဲ။

TMH ကုမ္ပဏီသည် Telecom ကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံအရ ၁၀စုနှစ် တခုကျော်အထိ မြန်မာနိုင်ငံတွင် ရပ်တည်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် လူအင်အားအနေဖြင့်လည်း ပြည့်စုံလုံလောက်သော ကျွမ်းကျင်ဝန်ထမ်းထားရှိသည့်အပြင် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ပုံစံ (Corporate Governance) ကိုလည်း ထားရှိဆောင်ရွက်ပါသည်။ ကုမ္ပဏီ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလည်း ရန်ကုန်စတော့အိတ်ချိန်းတွင် စဉ်ဆက်မပြတ် သတင်းများကို ထုတ်ပြန်ပေးလျက်ရှိပါသည်။ ယခင်ကလည်း အောင်မြင်ခဲ့သော လုပ်ငန်းများ (successful stories) များရှိခဲ့သည့်အပြင် နည်းပညာပိုင်းတွင်လည်း အတွေ့အကြုံရှိသော ကုမ္ပဏီ ဖြစ်ပါသည်။ TMH ကုမ္ပဏီသည် အခြားတိုးတက်ရန်အလားအလာရှိသည့် စီမံကိန်းလုပ်ငန်းများတွင်လည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိပါသည်။

## KBZSC Securities Trading Department သို့ ဆက်သွယ်ရန်

|             |  |              |  |
|-------------|--|--------------|--|
| License No. | : 001  | Website      | : <a href="http://www.kbzsc.com">www.kbzsc.com</a>                   |
| Telephone   | : 01 230 7305 – 08   | Facebook     | : <a href="http://www.facebook.com/KBZSC">www.facebook.com/KBZSC</a> |
| Email       | : <a href="mailto:trading@kbzsc.com">trading@kbzsc.com</a> | Office Hours | : 9:00 AM – 4:30 PM (Monday – Friday)                                |

### တာဝန်မှ ကင်းလွတ်ကြောင်းအသိပေးခြင်း (Disclaimer)

The Market Watch Newsletter အား KBZSC မှ အများပြည်သူသို့ အသိပညာပေးရန် ရည်ရွယ်၍ အများပြည်သူတို့ အလွယ်တကူရရှိနိုင်သော အချက်အလက်များနှင့် အခြားမှန်ကန်သောသတင်းအရင်းအမြစ်များအားပို့ပြပေးခြင်းဖြစ်ပါသည်။ ဤသတင်းလွှာတွင်ဖော်ပြထားသော အချက်အလက်များသည် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့်အချို့သော သတင်းအချက်အလက်/ အကြောင်းအရာများကိုသာဖော်ပြထားသဖြင့် မိမိရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက အရေးပါသောအခြားအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ဆုံးရှုံးနိုင်ခြေများရှိသဖြင့် စတော့ရှယ်ယာဈေးကွက်တွင်ရင်းနှီးမြှုပ်နှံမည်ဆိုပါကမိမိ၏ risk profile နှင့် investment objective များပေါ်မူတည်၍ စဉ်းစားသုံးသပ်ရန်လိုအပ်ပါသည်။ ဤသတင်းလွှာတွင် ပါဝင်သော သတင်းအချက်အလက်အသုံးပြု၍ ဖြစ်ပေါ်လာသောမည်သည့်ရလဒ်အပေါ်မဆို KBZSC မှ တာဝန်မရှိပါ။ ဤ သတင်းလွှာတွင် ပါဝင်သော သတင်းအချက် အလက် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း KBZSC ၏ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းကို လုံးဝခွင့်မပြုပါ။